

အဆုတ်ငန်းဖျား နဲ့ <a-hsout ngan: phya:> 肺炎
 အဆုတ်ညှို့ နဲ့ <a-hsout nyun:> 肺叶
 အဆုတ်နား နဲ့ <a-hsout na> 肺结核,肺痨: ~ ရောဂါ 肺病
 အဆုတ်ပမာဏ နဲ့ <a-hsout p-ma na> 肺活量: အားကစား
 လူပြုရှားခြင်းသည်လုပ် ~ အင်အားကိုကောင်မွန်စေသည်။ 运动可
 扩大肺活量。
 အဆုတ်ပြု့ နဲ့ <a-hsout pyun> 支气管
 အဆုတ်ပြု့ခေါ် နဲ့ <a-hsout pyun khet> 小支气管
 အဆုတ်ပြု့ရောင် နဲ့ <a-hsout hmyei: yaun> 胸膜炎
 အဆုတ်ရောင်နား နဲ့ <a-hsout yaun na> 肺炎
 အဆုတ်ရောင်ရောဂါ နဲ့ <a-hsout yaun yaw: ga> 肺炎
 အဆုတ်အောင်း နဲ့ <a-hsout a-hsain:> 迟疑,犹豫;退缩,
 畏缩: ~ မျိုးပါယတိပြုတဲ့ပြုတိဂိုဏ်တယ်။ 毫不迟疑当机
 立断。
 အဆန် နဲ့ <a-hsan> ①仁,果仁 ②物体中像仁一样的东
 西,硬块 ③悬在中间之物(如铃舌等) ④(喻)实质内
 容(指钱财、学问、荣誉等): ဟန်သာရှိ၍ ~ မရှိ။ 徒有虚
 名并无真才实学。/ထိပြာဆိုချက်သည်~မပါသောခြောက်
 မြင်များသာဖြစ်၏။ 那种讲法不过是虚张声势借以吓
 人的言辞而已。⑤上行,上溯,逆流而上: ~ သဘော့
 上行轮船 / ~ ရထား: 上行火车
 အဆန်ခတ် နဲ့ <a-hsan khat> 缅文符号“”的名称
 အဆန်ချောင် ကဲ့ <a-hsan khyaun> [籽粒不饱满,壳内空
 隙大: ပြု့ ~ 花生秕子 / ကြုံ့ ~ 空壳的、散黄的、
 不新鲜的鸡蛋 / ~ ခိုင်ခေါ်သမား: 草包政客
 အဆန်အိမ် နဲ့ <a-hsan ein> (果实的)核壳
 အဆန်: နဲ့ <a-hsan:> 独特,新奇,新颖,别致,奇异,新鲜
 (事),奇怪: ဒါ ~ မဟုတ်ပါဘူး။ 这不足为奇。
 အဆန်:တကြော် ကော် <a-hsan: d-gye> 奇特,奇异,奇巧,
 奇怪
 အဆန်:ထွင် ကဲ့ <a-hsan: htwin> 别出新裁,创新
 အဆန်:အကြော် နဲ့ <a-hsan: a-kye> 奇特,奇异,新奇
 အဆန်:အထူး နဲ့ <a-hsan: a-htu:> = အထူးအဆန်:
 အဆန်:အပြား နဲ့ <a-hsan: a-pya:> 新颖,新奇,奇妙,奇
 异: စက်တပ်ကစားဝရ် ~ များ: 新奇的机械玩具
 အဆိုး နဲ့ <a-hseit> ①毒,毒品,毒液: ~ မီး: 毒气 / ~
 ဆူး: 毒刺 / ~ ဆေး: 毒药 / ~ လူးမြား: 毒箭 / ~ သီး
 毒果 ②(喻)危害,危险品: သေရည်သေရက်သည်လူထုတို့အ
 ဘူး ~ ဖြစ်သည်။ 酒对年青人来说是危险品。③(喻)坏的
 痘好,恶习,足以造成危害的胆量、能力、怒火、傲气等
 အဆိုးကျုံး ကဲ့ <a-hseit kya:> 毒素消失,毒性消失
 အဆိုးခိုက် ကဲ့ <a-hseit khait> 中毒
 အဆိုးခတ် ကဲ့ <a-hseit khat> 下毒,投毒,毒害
 အဆိုးဂလင်း နဲ့ <a-hseit g-lin:> [缅·英 အဆိုး + gland]

毒腺
 အဆိုးငွေ့ နဲ့ <a-hseit ngwei:> 毒气: ~ ကာခေါင်းဖုံး 防毒
 面具 / ~ သင့်သည်။ 中了毒气。
 အဆိုးတက် ကဲ့ <a-hseit tet> 毒性发作: မြှေပေါက်ခြင်းကြောင့်
 ~ လေသည်။ 被毒蛇咬伤毒性发作。
 အဆိုးတောက် ကဲ့ <a-hseit taut> 食物中毒,中毒
 အဆိုးထိ ကဲ့ <a-hseit hti:> 中毒
 အဆိုးထန် နဲ့ <a-hseit htan> 有剧毒的,毒性大的: ~
 သောမြေ 有剧毒的蛇
 အဆိုးထွတ် ကဲ့ <a-hseit htout> 摄取毒液: မြေပေးမှ ~ ၍
 မြေဆေးဖေါ်သည်။ 取出蝮蛇的毒液配制蛇药。
 အဆိုးဓာတ်ငွေ့ နဲ့ <a-hseit dat ngwei:> 毒气: ~ ကာမျက်
 နှာဖူး 防毒面具
 အဆိုးပွဲဗုံးမှားဗုံး နဲ့ <a-hseit po: hmwa: bon:> [缅·英 အ
 ဆိုးပွဲဗုံးမှားဗုံး + bomb] 细菌弹
 အဆိုးပင် နဲ့ <a-hseit pin> 毒草,有毒植物: လူဆိုးကိုကူ
 ညီယင် ~ ရေလောင်းသလိုရှိမှားပေါ့။ 帮助坏人就象为毒草浇
 水。
 အဆိုးပြုး နဲ့ <a-hseit pyin:> 剧毒的,毒性大的
 အဆိုးပြုးထော် နဲ့ <a-hseit pye zei:> 解毒药
 အဆိုးပြုး I နဲ့ <a-hseit phyei> 【植】银合欢 II ကဲ့ <a-hseit phyei> 解毒: ~ ဆေး: 解毒药
 အဆိုးပုံး နဲ့ <a-hseit bon:> [缅·英 အဆိုး + bomb] 毒气
 弹
 အဆိုးမို့ ကဲ့ <a-hseit mi:> 中毒
 အဆိုးမှုန် ကဲ့ <a-hseit hmun> 因毒性发作而呼吸困难
 အဆိုးရည် နဲ့ <a-hseit yei> 毒液,毒汁
 အဆိုးသင့် ကဲ့ <a-hseit thin:> 中毒
 အဆိုးအတောက် နဲ့ <a-hseit a-taut> = အဆိုး
 အဆိုးအိတ် နဲ့ <a-hseit eit> 毒腺
 အဆုံး နဲ့ <a-hsout> ①握紧,攥紧,捏紧 ②成团的,成簇
 的,成把的物品: ~~ ပွဲ့သော်း: 成簇的花朵 / ထောင်း
 ~ ရာထုပ်နဲ့ကန်ထုတွေ့လိုက်။ 抓三把饭放在碗里。
 အဆုံးလိုက်အခိုင်းလိုက် ကော် <a-hsout lait a-khain lait> 成
 团地,成簇地,成串地: ~ ပွဲ့နောက်သောပိတောက်ပုံး: 正
 在绽开的一簇簇青龙木花
 အဆုံးအခဲ့ နဲ့ <a-hsout a-khe:> 成块,成团
 အဆုံးအနှစ် နဲ့ <a-hsout a-ne> 揉搓
 အဆုံးအပြုံး နဲ့ <a-hsout a-pyut> 成团,成块
 အဆိုးမြဲ့ နဲ့ <a-hsein> 香酥油腻的滋味(如: 核桃、花生、
 牛奶的味道)
 အဆိုးအဆိုးမြဲ့ နဲ့ <a-hsein a-ein:> 香腻的食物: ~ အကြော်
 အလျော်ကိုသာစားသည်။ 只吃香腻的油炸食物。
 အဆွဲ့ နဲ့ <a-hswei> ①朋友,亲近的人 ②(昵称)朋友,